

လက်ဆွဲတန်ဆာ နဲ့ <let hswe: tan za> 允许旅客随身携带的行李  
 လက်ဆွဲတန်ဆက် ကဲ <let hswe: hnout hset> 握手问好  
 လက်ဆွဲပုံး နဲ့ <let hswe: bon> 提桶  
 လက်ဆွဲဘာဂျာ နဲ့ <let hswe: ba gya> 手风琴  
 လက်ဆွဲမီးခိမ် နဲ့ <let hswe: mi: ein> 马灯, 梅灯  
 လက်ဆွဲမူန်ခိမ် နဲ့ <let hswe: hman ein> 马灯, 梅灯  
 လက်ဆွဲလျဉ်း နဲ့ <let hswe: hle:> 手拉车  
 လက်ဆွဲသားရေအိတ် နဲ့ <let hswe: th-yei eit> 手提皮包  
 လက်ဆွဲသေတ္တာ နဲ့ <let hswe: thit ta> 手提箱  
 လက်ဆွဲသံပုံး နဲ့ <let hswe: than bon> 手提铁桶  
 လက်ဆွဲအိတ် နဲ့ <let hswe: eit> 手提包  
 လက်ဆွဲ နဲ့ <let hsun> 手活动不便  
 လက်ဆွဲး နဲ့ <let hsun:> (古)成把的东西, 一把  
 လက်ဆွဲးလက်ဆွဲး နဲ့ <let hsun: let hsout> = လက်ဆွဲး  
 လက်ညီညီ ကော် <let nyi nyi> 一致地, 齐心合力地  
 လက်ညီတက်ညီ ကော် <let nyi tet nyi> 齐心协力; 协调一致。  
     လူအင်အားနှင့် ~ ထုတ်ကြသည်။ 齐心协力地干。  
 လက်ညား ကဲ <let nyaun:> 手酸  
 လက်ညီး နဲ့ <let hnyo:> 食指  
 လက်ညီးညွန့် ကဲ <let hnyo: hnyun> 指  
 လက်ညီးတော်ကိုယ်ကိုယ် ကော် <let hnyo: t-ngaut ngaut> 指  
     手划脚地; 指着鼻子: သူ.ကိုဝိုင်းပြီး ~ နှင့်လျော်ကြပြီး  
     သည်။ 大家围着她指着鼻子嘲笑。  
 လက်ညီးထိုး ကဲ <let hnyo: hto:> ①(用手)指 ②指责:  
     လူထုကုသူ.ကိုဝိုင်း၍ ~ ကြပေပြီး 人们都指责他。  
 လက်ညီးထိုးမလဲ ကဲ <let hnyo: hto: m-lwe:> 比比皆是;  
     ပုံးညားညီးတွေ့စော်ပုံးများ ~ အောင်ပေါ်များပါသည်။ 在蒲  
     甘、良宇等地, 佛塔比比皆是。/ ရွာထဲမှာ ~ သူငယ်ချင်းတွေ  
     ဆွေမျိုးတွေ့ထိုးလည်းနှင့်ပါတယ်။ 在村里可以到数不清的朋友  
     亲戚家去玩。  
 လက်ညီးထောင် ကဲ <let hnyo: htaun> 竖起食指(表示赞  
     同); သဘောတူယင် ~ ။ 如同意请举手。  
 လက်ညွစ်ပုလင်း နဲ့ <let phnyit p-lin:> 软塑料瓶  
 လက်တက်း နဲ့ <let t- gan:> ①一臂长的距离 ②咫尺之  
     间; 近距离: ရောဂါအမြစ်ဖြူတရန် ~ လိုသည်။ 只差一点儿  
     便可以把病根除。/ ရန်သူနှင့် ~ တိုက်ကြသည်။ 与敌人进  
     行肉搏战。/ ~ တိုက်ပဲ 白刃战  
 လက်တဆင် နဲ့ <let t- hsit> ①一节手指 ②一丁点儿  
 လက်တဆုံး နဲ့ <let t-hsan:> 伸一臂之距离  
 လက်တဆုပ် နဲ့ <let t-hsout> 一把; 一小撮  
 လက်တဆုပ်စာ နဲ့ <let t- hsout sa> ①一把(指数量) ②一  
     小撮: ~ ရှိတဲ့ရန်သူတွေကိုမှုပ်စရာမလိုပေါ်။ 不用把一小撮敌  
     人放在眼里。

လက်ဘဆယ့်နှစ်သို့ နဲ့ <let t-hse' hn-thit u>【解】十二指肠  
 ထတ်တန္တိတက်ကျုံ ကဲ <let t-hnait kya> 凹陷,(眼窝)深陷。  
     မျက်တွင်းတွေ ~ သွားသည်။ 眼窝深陷。  
 လက်တဖက် နဲ့ <let t-phet> 一抱, 成抱的(东西): ~ ။  
     လောက်ရှုတဲ့တိုင် 一抱粗的柱子。  
 လက်တဖောင် နဲ့ <let t-phau> = လက်ခုပ်တဖောင်  
 လက်တပြောက် နဲ့ <let t-phyaut> 弹指之间  
 လက်တပြောက်တိုး နဲ့ <let t-phyaut ti:> = လက်တပြောက်  
 လက်တပြောပြုး ကဲ <let t-phyan' byan> 伸着手: ~  
     တောင်းတယ်။ 伸手乞求。  
 လက်တလုံးခြား ကဲ <let t-lon: gya:> ①(喻)差一点儿  
     အသက်တော့မှ ~ လွှတ်၍သွားသည်။ 死里逃生。②巧妙地  
     (骗): ~ လိမ်တယ်။ 巧妙地行骗。/ ရွေးကိုဘယ်တော့မှ ~  
     မလုပ်ရဘူး။ 什么时候也不许钻法律条文的空子。  
 လက်တဝါး နဲ့ <let t-wa:> 一掌宽  
 လက်တသစ် နဲ့ <let t-thit> 一手指节长  
 လက်တိုး I နဲ့ <let ti:> = လက်တိုးဆောင် II ကဲ <let ti:>  
     拍手  
 လက်တိုးချေ ကဲ <let ti: khya:> 盖灶披间  
 လက်တိုးဆောင် နဲ့ <let ti: zaun> 连接房屋后檐盖的小房  
     间, 灶披间(见 အိမ်ဖော်ထုပ်图)  
 လက်တိုးပြင် နဲ့ <let ti: byin> = လက်တိုးဆောင်  
 လက်တု I နဲ့ <let tu:> 假胳膊, 假肢: ~ တပ်တားတယ်။  
     安上假胳膊。II ကဲ <let tu:> (诗)比较; 竞赛  
 လက်တု ကဲ <let tu> (水平)相同, 不相上下  
 လက်တုရည်တဲ့ နဲ့ <let tu yi du> 同等水平  
 လက်တုလက်ပြိုင် ကဲ <let tu let pyain> (罕)比着, 争着  
 လက်တေား ကဲ <let tei hta:> 捣碎, 春烂  
 လက်တေးရှိက် နဲ့ <let tei: yait> 赊账赌牌  
 လက်တိုး ကဲ <let to:> 用手指轻插(暗示): သွားခါနီးကျတော့  
     ကျမော်ကို ~ နော်။ 你临走时可得跟我打个招呼啊!  
 လက်တိုးခြေတိုး ကဲ <let to' khyei do:> 亲密地: စကားပြော  
     ရာမှာ ~ နှင့်။ 讲话时那么亲密。  
 ဝက်တိုး I နဲ့ <let to> ①短袖; 短袖衣 ②缅甸人对广东省  
     籍华侨的称呼 ③断了手指的手 II ကဲ <let to> 小气,  
     吝啬: အော်ကြိုးကတယ် ~ တာကိုး။ 大婶也太小气了。  
 လက်တိုးဂလိုပ္ပါလီ၍လင် နဲ့ <let to g-lo byu lin> [英 lactoglobu-  
     lin]【化】乳球蛋白  
 လက်တိုးမိတာ နဲ့ <let to mi ta> [英 lactometer]【化】乳比  
     重计  
 လက်တိုးလက်တော် နဲ့ <let to let taun:> 家务琐事, 零活  
 လက်တိုးလက်ရှုံး နဲ့ <let to let shei> 里里外外的家务事:  
     ကျမော်မှာသူ.ကိုပဲ ~ ခိုင်းနေရတာ။ 我里里外外都要派他  
     去做。